

## ပလောင်စာပေ

ရှေးယခင်က ပလောင်တို့သည် ယွန်းပါဠိစာနှင့်ရှမ်းယွန်းစာကို အသုံးပြုခဲ့ကြသည်။ နောက်ပိုင်းများတွင် ရှမ်းစာပေကို အသုံးပြုလာကြသည်။ ပထမဦးဆုံးပလောင်စာပေဖြစ်ထွန်းစေရန် ကြိုးပမ်းခဲ့သူများ အမေရိကန်သူ မစ္စမက္ကလင်းဆိုသူ အမျိုးသမီးဖြစ်သည်။ ဥရောပဗျည်းအက္ခရာကို အခြေခံ၍ ၁၉၁၂ ခုနှစ်တွင် တည်ထွင်ပေးခဲ့သည်။

၁၉၃၁-ခုနှစ်တွင် Mas. LesLie Milne က အင်္ဂလိပ်-ပလောင်/ပလောင်-အင်္ဂလိပ်အဘိဓာန်နှင့် ပလောင်သဒ္ဒါကျမ်းကို ပြုစုပေးခဲ့ပါသည်။ ၁၉၂၄-ခုနှစ်တွင် The Study of the Palaung of the Shan State ကို ပြုစုပေးထားခဲ့သည်။

## ပလောင်စာပေသမိုင်းအကျဉ်း

၁၉၆၅-ခုနှစ်တွင် ရှမ်းပြည်နယ်ဦးစီးအဖွဲ့ဥက္ကဋ္ဌနှင့်ယဉ်ကျေးမှုဆိုင်ရာပုဂ္ဂိုလ်များ နမ့်ဆန် ရောက်လာပြီး တောင်ပိုင်နယ်၊ ပလောင်စာမူအဖွဲ့ဖွဲ့ရန် မေတ္တာရပ်ခံခဲ့သော်လည်း မအောင်မြင်ခဲ့ပါ။ ထို့ကြောင့် ရှမ်းပြည်နယ်ဦးစီးအဖွဲ့က အောက်ပါအဖွဲ့ကို ၁၉၆၇-ခုနှစ်လိုင် ၁၇ ရက်တွင် ဖွဲ့စည်းလိုက်သည်။

ဥက္ကဋ္ဌ ဦးကျော်ဇော ရှမ်းပြည်နယ်ဦးစီးအဖွဲ့ ယဉ်ကျေးမှုတာဝန်ခံ

အတွင်းရေးမှူး ဦးစစ်ခွန်ဆန် ယဉ်ကျေးမှုဌာနမှူး

### အဖွဲ့ဝင်များ

၁	ဦးနာဂသေန	ပိုဏ်းထောက်ဆရာတော်	နမ့်ဆန်
၂	ဦးနေမိနွ	ရဟန်း	နမ့်ဆန်
၃	ဦးပေါ်စံ	ကယားလမ်းကျေးရွာ	နမ့်ဆန်
၄	ဦးကျော်ဟန်	မန်စိုက်ကျေးရွာ	နမ့်ဆန်
၅	ဦဒေဝါ		နမ့်ဆန်
၆	ဦးကုန္ဒက		နမ့်ဆန်

၇	ဦးအောင်ထွန်း	ရေးရာမှူး	မိုးမိတ်
၈	ဦးနေမိန္ဒ		ကျောက်မဲ
၉	ဦးစံဖိုး		သီပေါ
၁၀	ဦးသုနန္ဒာ		မိုးမိတ်
၁၁	ဦပညာဝံသ	ကွမ်းလုံခရိုင်	ဟိုပန်
၁၂	ဦးနန္ဒာ		နမ့်ခမ်း
၁၃	ဦးသန်းမောင်		နမ့်ခမ်း
၁၄	ဦးစင်စူး	လွယ်လင်ခရိုင်	မိုင်းကိုင်း
၁၅	ဦးချစ်ထွန်း	လွယ်လင်ခရိုင်	မိုင်းကိုင်း
၁၆	ဦးနိက္ခမ္မ		ကလေး
၁၇	ဦးစိတ္တ		ကလေး
၁၈	ဦးအဆန်မာအောင်		ကျိုင်းတုံ
၁၉	ဦးခမ်းလှိုင်	တိုင်းပညာဝန်ရမ်းပြည်ပညာရေးမှူး	

ဤအဖွဲ့သည် ၁၉၆၇-ခု ဇူလိုင်လ (၃၁)ရက်မှ သြဂုတ်လ (၄)ရက်နေ့အထိ ပထမအကြိမ် အစည်းအဝေးကျင်းပပြီး ၁၉၆၈ ဇွန်လ(၈)ရက်မှ (၉)ရက်အထိဒုတိယအကြိမ် အစည်းအဝေး ကျင်းပကာ အောက်ပါ ပလောင်စာမူကို တင်ပြကြသည်။

(က) မွန်မြန်မာအက္ခရာ

- (၁)ဦးပေါ်စံ
- (၂)ဦးကျော်စိန်

## (ခ)ရှမ်းအက္ခရာ

(၁)ဦးနာဂသေနာ

(၂)ဦးနန္ဒာစရိယ

## (ဂ)ယွန်းအက္ခရာ

(၁)ဦးနိက္ခမ္မ

## (ဃ)မြောက်ပိုင်ရှမ်းစာမူသစ်

(၁)ဦးသန်းမောင်

သို့သော် အထမြောက်အောင်မြင်ခြင်း မရှိခဲ့ပါ။

ရန်ကုန်-မန္တလေးတက္ကသိုလ်များတွင် ပညာသင်ကြားနေကြသော တအာင်းကျောင်းသူ/သားများကြိုးစား အားထုတ်မှု၊ နယ်ခံတအာင်းစာပေ တမူတည်းဖြစ်မြောက်စေလိုသော ဆန္ဒပြင်းပြမှုကြောင့် နမ့်ဆန်၊ နမ့်ခမ်း၊ ကွတ်ခိုင်၊ မူဆယ်၊ လားရှိုး၊ သီပေါ၊ ကျောက်မဲ၊ တောင်ကြီး၊ ကလေး၊ မိုးကုတ်၊ မန္တလေး၊ ရန်ကုန်မြို့များမှ ကိုယ်စားလှယ်များ ပါဝင်သော ပလောင်စာပေနှင့် ယဉ်ကျေးမှုဗဟိုကော်မတီကို ပထမအကြိမ်ညီလာခံ (၂၉-၂-၇၃)နေ့တွင် ဖွဲ့ စည်းလိုက်သည်။

ပထမအကြိမ်ညီလာခံတွင် ပလောင်စာပြုပုဂ္ဂိုလ်များက အမြော်အမြင်ကြီးစွာဖြင့် မိမိ အနှစ်နှစ်အလလ ပြုစုခဲ့သောစာမူကို ဗဟိုကော်မတီသို့အသီးသီးပေးအပ် လှူဒါန်းခဲ့ပါသည်။ ၎င်းစာမူများကို တအာင်းတက္ကသိုလ်ကျောင်းသူ/သားများက စာပြုပုဂ္ဂိုလ်များထံ လေ့လာမှတ်သားခြင်း၊ အကြံဉာဏ်များ တောင်းခံပြီးနောက် ပလောင်တစ်မျိုးသားလုံး အသုံးပြုနိုင်မည့် တမူတည်းသော ပလောင်စာမူကို ပြုစုပြီး ဒုတိယအကြိမ်ညီလာခံ (၃၀-၈-၇၂) နေ့တွင် တညီတညွတ်တည်း အတည်ပြု ပြဌာန်းလိုက်ပါသည်။

ဒုတိယအကြိမ်ညီလာခံကို ၁၉၇၂-ခု၊ ဩဂုတ်လ(၃၀)မှ စက်တင်ဘာ(၂)ရက်အထိ နမ့်ခမ်းတွင် ကျင်းပသည်။ တတိယအကြိမ်ညီလာခံကို ၁၉၇၃-ခု ဧပြီလ(၉)ရက်မှ ဧပြီလ(၁၁)ရက်အထိ မိုးကုတ်မြို့တွင် ကျင်းပသည်။ စတုတ္ထအကြိမ်ညီလာခံကို ၁၉၈၂-ခု၊ အောက်တိုဘာလ (၂၄)ရက်မှ

(၂၇)ရက်အထိ နှိမ်နင်းတွင် ကျင်းပခဲ့သည်။ ပဉ္စမအကြိမ်ညီလာခံကို ၁၉၉၂-ခု မတ်လ(၃)ရက်မှ (၅)ရက်နေ့အထိ ကျောက်မဲမြို့တွင် ကျင်းပခဲ့သည်။ ဆဌမအကြိမ်ညီလာခံကို ၁၉၉၆-ခု၊ မတ်လ (၂၀)ရက်မှ (၂၂)ရက်နေ့အထိ နှိမ်နင်းမြို့တွင် ကျင်းပခဲ့သည်။ သတ္တမအကြိမ်ညီလာခံကို ၂၀၀၀-ပြည့်နှစ်မတ်လ (၂၂)ရက်မှ (၂၄)ရက်နေ့ ထိနှိမ်နင်းမြို့တွင်ကျင်းပခဲ့သည်။

မြန်မာနိုင်ငံပလောင်စာပေနှင့်ယဉ်ကျေးမှုဗဟိုကော်မတီကို နှိမ်နင်းမြို့၌ ထားရှိပြီး မြို့နယ် ပလောင်စာပေနှင့်ယဉ်ကျေးမှုကော်မတီကို နှိမ်နင်း၊ ကျောက်မဲ၊ သီပေါ၊ နမ္မတူ၊ လားရှိုး၊ ကွတ်ခိုင်၊ မူဆယ်၊ နှိမ်နင်း၊ မန်တုန်၊ မိုးကုတ်၊ မန္တလေး၊ ကလေး၊ ရန်ကုန်မြို့များတွင် ဖွဲ့စည်းထားရှိသည်။

[http://www.palaungland.org/bur/index.php?option=com\\_content&view=article&id=54:2010-08-27-05-20-27&catid=38:2010-08-22-08-54-26&Itemid=66](http://www.palaungland.org/bur/index.php?option=com_content&view=article&id=54:2010-08-27-05-20-27&catid=38:2010-08-22-08-54-26&Itemid=66)

မှူးကူးယူဖော်ပြပါသည်။